




Taphūṭali Jōthā Toō

တိရစ္ဆာန်များရဲ့ဒေါသ





“Nyòu^v-Nyòu^v-Nyòu^v”
jī mē mī[^]ū.

“ညောင် ညောင် ညောင်”နဲ့ အော်နေတာ ပူစီးလေးရယ်ပါ။



Mîû lû jû, “Cwî^{x̣}- Cwî^{x̣}-Cwî^{x̣},”
jû jî dò èplě.

“ကျိ ကျိ ကျိ”နဲ့ ကြွက်ငယ်လေး ကြောင်ကလိုက်လို့ပြေး။



“Wǔ-Wǔ-Wǔ”, è ǒ mē htūphû.

“ဝုတ် ဝုတ် ဝုတ်” နဲ့ဟောင်နေတာ အိမ်ကခွေးလေးပါ။




Htū lû pŭphăbò “Mō-
Mō-Mō”, è jī dō èplě.

“မော် မော် မော်” နဲ့ နွားဝါလေး ခွေးလေးလိုက်လို့ပြေး။




“Ghu-Ghu-Ghu”, è jī mē hto.

“ဝို ဝို ဝို” နဲ့ အော်နေတာ ဝက်ကလေးရယ်ပါ။



Hto lû ûpèphû
“Gha Gha Gha”, è jî dồ èplě.

“ဂတ် ဂတ် ဂတ်” နဲ့ ရွှေဘဲလေး ဝက်ကလေးလှိုက်လှိုက်ပြေး။



“Wò Wò Wò”, è ghò mē khì.^x

“ဝေါင်း ဝေါင်း ဝေါင်း” နဲ့ ဟိန်းနေတာ ကိုကျားကြီးရယ်ပါ။



Panāphû sisă Khî^x gholā,
“Ū-è ū-è” è jī dō èplē ja.

“အုတ်အဲ အုတ်အဲ” ကျွဲကလေး ကျားကြီးလိုက်လို့ပြေး။





ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။



DANIDA

